



ယိပ်လိပ်တိတ်မုတ်တိတ်ခုတ်ကရားဘျီဒီအိတ်အဆိကတိတ်တဘျီတိတ်ကစိတ်ဘိးဘဂ်ရလီ-လါအုဖြဉ် ၅ သီ, ၂၀၁၉ နံ

တနံအံဖဲ လါအုဖြဉ် ၅ သီ, ၂၀၁၉ နံ အတိတ်ပူနုနု, ပဝဲကညိပူထူလံဖိလါအအိတ်လါယိပ်လိပ်တိတ်မုတ်တိတ်
ခုတ်ကရားပူသုတ်တဖဉ် ဟ်ဖိတ်ထိတ်ပသးလါတိတ်သုတ်နိတ်ထိတ်ကုတိတ်သုတ်အုတ်သးအုးအမုတ်တနံဒီးတကတိတ်ပိတ်
ပနိတ်ကုပတိတ်မုတ်လါအမုတ်တနံတခါနုနုလီ. တနံအံမုတ်မုတ်တနံလါတိတ်သုတ်ညါဟ်ပနိတ်ကုပတိတ်တုးအိတ်ထိတ်
ယိပ်လိပ်တိတ်မုတ်တခုတ်ကရားအဘျီဒီအိတ်ဒ်ဖိးသဲစးအကုအသိး, လါအအိတ်ဒီးတိတ်အါတ်လါအိတ်လါသးလါဘျီဒီအိတ်
ကရဖိ (၁၀၆) ဂုဒ်အမုတ် ပုလါအကဲခါစးသုတ်တဖဉ်လါကရု (၂၆) ဘုတ်လါအအိတ်လါယိပ်လိပ်တိတ်မုတ်တိတ်
ခုတ်ကရားပူ, ခုတ်အဲတ်ယုတ်-မုတ်တြိတ်ကိတ်ရုတ်ပဒိတ်, ကညိပူပတိတ်မုတ်ဖိကရုသုတ်တဖဉ်အကုနုနုလီ.

ဖဲ လါအုဖြဉ် ၃ သီ တု ၅ သီ အဆါကတိတ်နုနု, တိတ်မဲဝဲဒ်ယိပ်လိပ်တိတ်မုတ်တိတ်ခုတ်ကရားဘျီဒီအိတ်တိတ်အိတ်ဖိတ်
အဆိကတိတ်တဘျီနုနုလီ. ဘျီဒီအိတ်ကရဖိလါအဘတ်တိတ်ယုထါထိတ်အါလါအဟိတ်ကဝိတ်ဒဲစုတ်စုတ်သုတ်တဖဉ်ယု
ထါထိတ်ဝဲဒ်ပါဆုတ်ကမံးတံတ် (၁၁) ဂု ဒီးဒုးအိတ်ထိတ်တိတ်သိတ်တိတ်သိတ်ဒီးတိတ်ဘျီအါထံတ်နုနုလီ. လါတိတ်က
ဆိတ်သုထိတ်ကုယိပ်လိပ်တိတ်မုတ်တိတ်ခုတ်ကရားအတိတ်လဲထိတ်လဲထိတ်ဆုညါအဂီ, ယိပ်လိပ်တိတ်မုတ်တိတ်ခုတ်ကရား
ဘျီဒီအိတ်ဒုးအိတ်ထိတ်ဝဲဒ်ကရုမတတ် (၉) ဖုလါအအိတ်ဒီးမုဒ်ဒ်အမုတ် တိတ်သုတ်ထိတ်နိတ်ကစိတ်တံတ်ညိတ်ပလါသး,
တိတ်ဘျီဆဲတ် သ ဘတ် သ ဘတ် ဒီး တိတ်မဲ ယု လိတ်ဖိး လိတ်ကု တိတ်, ယုတ်ကု တိတ်ပါဆုတ်ရဲတ် ကျု နု ဆါတ်
တိတ်အိတ်ယု, တိတ်ချုတ်ရုလိတ်မုတ်လိတ် (external relations), ဂံးခိတ်ထံးတိတ်သုတ်ထိတ်ဘျီထိတ်ဒီးမုတ်ကျိတ်ဝဲကွတ်တိတ်
ဂုထိတ်ပသိထိတ်, တိတ်ပတိတ်ဆုဒီးတိတ်ပါဆုတ်ရဲတ်ကျုဟိတ်ခိတ်ကပံတ်, တိတ်ဟံးယတ်ပဟံးယတ်ဒီးမုထိတ်ကု လုတ်လုထု
သနုတိတ်ဆဲးတိတ်လါ, တိတ်ယုကျိတ်စုဒီးတိတ်သုတ်ထိတ်ကံးစိ, ဒီးတိတ်ပါဆုတ်ရဲတ်ကျုကျိတ်စုတိတ်မဲသုတ်တဖဉ်နုနုလီ.

ကရုမတတ်သုတ်တဖဉ်အံကကိးတိတ်အိတ်ဖိတ်တပယုပိတ်ဒ်ဘျီဒီအိတ်ပါဆုတ်ကမံးတံတ်အတိတ်ဟံးစုနုတ်ကျုအါအ
သိးနုနုလီ. ယိပ်လိပ်တိတ်မုတ်တိတ်ခုတ်ကရားဘျီဒီအိတ်ကဟ်ဒိတ်မဲဆိဝဲဒ်တိတ်မဲဂုထိတ်ကဒါကုသုတ်ပုအတိတ်ရဲတ်
တိတ်ကျုခိတ်ဖိတ်သုတ်သုတ်သုတ်ဝတ်, ဒီးကမဲသကိးတိတ်လိတ်ကဝိတ်ပုတတါလါတိတ်ကသုတ်ဖိတ်မဲသကိးတိတ်တပူပိတ်လါ
တိတ်ပါဆုတ်ရဲတ်ကျုကုတိတ်ဘတ်အဘတ်သိဒီးတိတ်ဒိသဒီးကမဲယတ်ကုမုတ်အုအိတ်သုတ်ပုအတိတ်ရဲတ်တိတ်ကျုသုတ်တဖဉ်
လါနုနုလါအကဟဲအတိတ်ပူနုနုလီ. လါတိတ်ဆိတ်ထွဲကုတိတ်ဖဲတိတ်မဲအတိတ်ရဲတ်တိတ်ကျုခါဆုညါအဂီ, ယိပ်လိပ်
တိတ်မုတ်တိတ်ခုတ်ကရားတိတ်ဖဲတိတ်မဲကျုခိတ်သုတ် (Master Plan) စုတ်ကိး တိတ်ကွဲးပတြိတ်ယတ်အါဝဲလဲနုနုလီ. ယိပ်
လိပ်တိတ်မုတ်တိတ်ခုတ်ကရားဘျီဒီအိတ်တိတ်အိတ်ဖိတ်တိတ်မဲအိတ်ဖဲ (၂၀၂၀) နံအတိတ်ပူနုနုလီ.

တနံအံ မုတ်နုနု ဆဲး ဆါလါ တိတ် သုတ် နိတ်ထိတ် ကုစိ အိတ် မု, လါ အ မုတ်ကညိပူ ထူ လံဖိ ခိတ် နါလါ တိတ် သုတ် ညါ
ဟ်ကဲအါဒီးလါအ မုတ်စုတ်ကိးပုလါအ က တိတ်နုနုဒဲးတိတ်ဒီး ဟုတ် လါ သးလါ ယိပ် လိပ် တိတ်မုတ်တိတ် ခုတ် က ရားအတိတ်ဖဲ
တိတ်မဲအပူနုနုလီ. စိအိတ်မုအံဘတ်တိတ်ခဲးသံအါလါပယိတ်သုး ဖဲအဟဲကုကဒါကုဆုအဟံတ်အဆါကတိတ် ဖဲအ

နီလီတီအိန်ထွေမာဆူပူလီအိန်ကမုံလအဘဉ်သုးလီသုးကျဲခိဖိုပယီသုးသုဉ်တဖဉ်ဟဲနဲလီဟံးန့ဆုဉ် အဝဲသုဉ်တီလီတီကျဲလအတဖိးသဲစးအဆာကတီန့လီ. တနံဉ်မုာ်လဲပူကွဉ်ဘဉ်ဆဉ်, စီအိန်မုအစိဉ်အံ တီတထံဉ်န့ဒီးအီဒ်ဘဉ်အယိ အဟံဉ်ဖိယိဖိလအိဉ်လီတဲာ်သုဉ်တဖဉ် ကမာဂုမာဝါအီဒ် အဝဲသုဉ်တီစူ တီနဲဒီးတီလုတီလီအိဉ်အသိးန့ကီဝဲဒဉ်န့လီ.

လီကဝီပူတတါအါဖဘဉ်အိဉ်ဒီးလအတီ ယုာ်မုံဟးဖျိးအလီ. ဒီးဘဉ်အိဉ်မုဒ်ထံလီကီပူပူလီအိဉ်က မုံလအိဉ်ပုာ်လီကျါ ဒီးဘဉ်ကွါမဲာ်တီကီတဲာ်ခဲလအတီအိဉ်တီအိတကယန့လီ. ဝဲလါအုဖျဉ် ၅ သီဂီခိအဆာ ကတီန့, ယိဉ်လိာ်တီမုာ်တီခုဉ်ကရါဘျီဉ်ဒိဉ်ဟ်ဖိဉ်ထီဉ်အသးလအတီမတီသုဉ်နီဉ်ထီဉ်က့စီအိဉ်မုအ ဂီလီ. ဝဲတီဟံးန့တီအိဉ်ဘျီအိဉ်ဘျီအဆာကတီဝဲအလီခဲ, လအတီသုဉ်နီဉ်ထီဉ်က့စီအိဉ်မုအဂီ, အ မာနီဖိသး, အပုာ်ခါစီဒါဘုဉ်ဒီးယိဉ်လိာ်တီမုာ်တီခုဉ်ကရါဘျီဉ်ဒိဉ်အပူပူလီဆုဉ်နီစီဖိလ်စုဉ်ထွါသုဉ် တဖဉ်ကတီလီတီဘဉ်ထွဲဒီးစီအိဉ်မုအတီအိဉ်မုတီလဲခိဖို, တီမာနာသုဉ်တဖဉ်, ဒီးတီသုဉ်ဆုဉ်သးဂဲလါ ကညီပူထုလံဖိခဲးယာ်ဒီးလုလါထုသန့ဒီးတီဆဲးတီလဲသုဉ်တဖဉ်အဖိခိဉ်န့လီ. ဝဲတီကတီသုဉ်နီဉ်ထီဉ် က့ဝဲအလီခဲ, တီကွါကီသကိးတီဂီမုဖိတဘုဉ်လအဘဉ်ထွဲဒီးစီအိဉ်မုအဂီန့လီ.

စီအိဉ်မုအံ မုာ်လဲပူကွဉ်ဘဉ်ဆဉ်, ပဝဲယိဉ်လိာ်တီမုာ်တီခုဉ်ကရါအတီထံဉ်ဖိဒီးတီစံဉ်စီလါအဝဲ ဟ်လီတဲာ်အီသုဉ်တဖဉ်ကဆဲးမုဒီးဝဲဒဉ်န့လီ. ဘျီဉ်ဒိဉ်အံဒုးအိဉ်ထီဉ်ဝဲဒဉ်ဒိဉ်မိဉ်ခြံဉ်စံဉ်ဒီးတီကထီဉ်ခါဉ် စးအပျါစီတခါလါယိဉ်လိာ်တီမုာ်တီခုဉ်ကရါအကမုာ်သုဉ်တဖဉ်အဂီ လအတီကမာလါထီဉ်ပုထီဉ်က့ပ တီထံဉ်ဖိလါအမုာ်မိာ်ပဖဲအကီလါအယုဉ်က ဒီးလါအအိဉ်မုာ်အိဉ်ခုဉ်လါအအိဉ်ထီဉ်ဆီလီအသးလါပဝဲ ကညီထုလံအလုလါထုသန့ဒီးတီဆဲးတီလဲသုဉ်တဖဉ်န့လီ. ဘျီဉ်ဒိဉ်ကရဖိအတီအါလီအီလီအသးအံ မုာ်ခိဉ်ခါတခါလါ အမာလါထီဉ်ပုထီဉ်တုာ်လံတီအိဉ်မုအတီဂါတီကျါ ဒီးတီမုာ်တီခုဉ်လါအအိဉ်ဒီးအခိပ ညီနီနီလါယိဉ်လိာ်တီမုာ်တီခုဉ်ကရါအကမုာ်သုဉ်တဖဉ်အဂီန့လီ. နီဖိသုဉ်စံးဝဲဒဉ်လါ, “စီအိဉ်မုမုာ်တ ဒီးန့တီခဲးတီယာ်လါအကထံဉ်ဘဉ် (ယိဉ်လိာ်တီမုာ်တီခုဉ်ကရါ) လါအမဲာ်ဘဉ်ဆဉ်, အတီဟုဉ်လီအသး လါပူထုလံဖိခဲးယာ်အံတီကဆဲးမးဒီးဆဲးသုဉ်ထီဉ်ဒီးအီန့လီ”. “တီလါတီကဘဉ်မန့အမတုာ်လံဝဲလံ, ဒီးခဲခဲအံတီလါပကဘဉ်မန့ ပကဘဉ်မအီဒီးတီအခိဉ်တယာ်လါတီဟ်လီအီသုဉ်တဖဉ် အလီအိဉ်လါ ပကဘဉ်စိာ်ခိက့အီဆုဖိစီလံစီဆုညါသုဉ်တဖဉ်အအိဉ်န့လီ”.

ယိဉ်လိာ်တီမုာ်တီခုဉ်ကရါဘျီဉ်ဒိဉ်ပအုတီကမံးတံာ်

- ၁. စီဖိလ်စုဉ်ထွါ-ပူပူလီဆုဉ်နီ
- ၂. စီဒံဉ်ဂုကျဲန့ယာ်-ပူပူလီဆုဉ်နီ (၂)
- ၃. စီကျိဉ်ထု-နဲဉ်ရွဲဉ်
- ၄. နီဘုမုာ်ဖိ-နဲဉ်ရွဲဉ်သယဲ
- ၅. စီဒုထု-ကမံးတံာ်ဖိ

- ၆. နိုဝင်ဘာ-ကမ်းတံင်ဖိ
- ၇. စီထဲအါ-ကမ်းတံင်ဖိ
- ၈. နိုကညီဖိ-ကမ်းတံင်ဖိ
- ၉. စီသီကျူ-ကမ်းတံင်ဖိ
- ၁၀. နိုဖျာန်ဆွဲ-ကမ်းတံင်ဖိ
- ၁၁. စီရူအါမူ-ကမ်းတံင်ဖိ

တံင်ဆဲးကျိး

- စီဖိလ်စွဲထွါ - +66(0)0817247093
- နိုကညီဖိ - +66(0)810295503
- ပဒိန်စီကျိန်ထူ - +66(0)53071600, +66 (0)55577502, +66 (0)55577503